

တၢ်အိၣ်ကလီ, တၢ်ဆှၢန့ၢ်အိၣ်ကလီ

Open Arms of MN နိ: Ramsey ခိထံၣ်



COVID-19 တၢ်ခိဆၢတၢ်ရဲၣ်တၢ်ကျဲၤ

ဆူပူၤတၢ်လၢအလိၣ်ဘၣ်ဝဲတဖၣ်အဂီၢ်လီၤ. နမ့ၢ်ပူၤအိၣ်ဆိးဖဲ Ramsey ခိထံၣ်ဒီးဒီးန့ၢ်ဘၣ်တၢ်ဘၣ်ဒိဘၣ်ထံးခိဖျိလၢ COVID-19 တၢ်ဆါသတြိၣ်န့ၣ်, ဘၣ်သ့ၣ်သ့ၣ်နကကြၢးဝဲဘၣ်ဝဲလၢ ကဒီးန့ၢ်ဘၣ် တၢ်ဆှၢန့ၢ်န့ၢ်တၢ်အိၣ်လၢတၢ်ကတဲၣ်ကတီၤဟ်အိၣ်ဆူနဟံၣ် လၢတအိၣ်ဒီးတၢ်လၢဘျီလၢဘျီလၢတၢ်စ့ၤဘၣ်လီၤ.

တၢ်ကြၢးဝဲဘၣ်ဝဲ

တၢ်စိၣ်ဆှၢဟ့ၣ်တၢ်အိၣ်ဆူပူၤအိၣ်ဆိးလၢ Ramsey ခိထံၣ်အပူၤလၢအသးပုၢ်န့ၢ် ၁၈ တဖၣ်, လၢအဘၣ်အိၣ်လၢအဝဲသ့ၣ်အဟံၣ်ပူၤခိဖျိလၢ COVID-19 အယိ, ဒီးအိၣ်ဒီးကျိၣ်စ့တၢ်ကိတၢ်ခဲတဖၣ်အဂီၢ်န့ၣ်လီၤ.

တၢ်အိၣ်တဖၣ်

တၢ်ဆှၢတၢ်အိၣ်လၢတန့ၣ်စ့ၣ်အဂီၢ် ကပၣ်ယုၣ်ဒီးတၢ်အိၣ် ၁၄ ဘျီအဂီၢ်, ပၣ်ယုၣ်ဒီးတၢ်အိၣ်လၢတၢ်မၤစ့ၣ်လီၤသကၢဟ်အိၣ်ယဲၣ်ဘၣ်ယုၣ်ဒီးတၢ်ဒီးတၢ်လၢတဖၣ်, ကသူထံမၤစ့ၣ်လီၤသကၢခံဘိၣ်, တၢ်ဒီးတၢ်လၢလိဟ့ၣ်စံးယါ, တၢ်သူတၢ်သ့ၣ်တဖၣ်, ကိၣ်ဆၢဒီးတၢ်အိၣ်ကစဲးကစီးတဖၣ်, ဒီးတၢ်န့ၢ်ထံးစံးရံယၢၣ်(လ)တဖၣ် လၢတၢ်ယုထီၣ်အိၣ်အဖီခိၣ်န့ၣ်လီၤ. ဘၣ်သ့ၣ်သ့ၣ်ကအိၣ်ဒီးတၢ်အိၣ်လၢ တၢ်မၤန့ၢ်အိၣ်သ့ၣ်လၢဟ်ဖျိၣ် ၂၁ ဘျီ လၢတန့ၣ်စ့ၣ်အဂီၢ်န့ၣ်လီၤ.

ကဘၣ်စးထီၣ်မၤန့ၢ်အိၣ်လဲၣ်.

လၢတၢ်ကယုထံၣ်သ့ၣ်ညါလၢ မ့ၢ်နကြၢးဝဲဘၣ်ဝဲဒီး တၢ်ဆဲးလီၤမံၤလၢတၢ်ဆှၢတၢ်အိၣ်လၢတအိၣ်ဒီးတၢ်လၢဘျီလၢဘျီလၢအဂီၢ်န့ၣ်, လဲၤကွၢ်ပပုၢ်ယဲၤသန့ဖဲ openarmsmn.org/covid-19-response-program မ့တမ့ၢ်ကိးလိတဲစိဆူအိၣ်ဖဲ 612-767-7333 တက့ၢ်. တၢ်အိၣ်ဒီးတၢ်တဲကျိးထံစၢၤတၢ်တဖၣ်န့ၣ်လီၤ.